



MAS EDUCATION CENTER

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botataung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

## ကျိုးကြောင်းဆီလျော်သည့် ချိန်ညှိပြင်ဆင်မှုနှင့် အထူးထည့်သွင်း စဉ်းစားရေး မူဝါဒ

### ဦးတည်ချက်

ဤမူဝါဒကို ကျွန်ုပ်တို့၏ စာသင်ကျောင်းများအပြင် AAT စာရင်းကိုင် အသိအမှတ်ပြုလက်မှတ်ကို ရရှိရန် ကြိုးပမ်းနေသော (သို့မဟုတ်) ရရှိခဲ့သော စာသင်သားများအတွက် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အသိအမှတ်ပြု လက်မှတ်များ ပြင်ဆင်ခြင်း၊ ထုတ်ပေးခြင်းနှင့် စပ်လျဉ်းသည့် တည်ဆဲဖြစ်သော သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများ အားလုံးကို လိုက်နာဆောင်ရွက်လျက် ရှိပါသည်။

ကျွန်ုပ်တို့၏ ဦးတည်ချက်မှာ စစ်ဆေး အကဲဖြတ်ရာတွင် ကျိုးကြောင်းဆီလျော်သည့် ချိန်ညှိပြင်ဆင်မှုများ သို့မဟုတ် အထူးထည့်သွင်းစဉ်းစားမှုများကို ရရှိနိုင်သည့် စာသင်သားအားလုံးအတွက် လမ်းဖွင့်ပေးရန်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သိနားလည်မှု၊ အသိပညာ၊ စွမ်းရည်နှင့် ကျွမ်းကျင်နိုင်ရန်အား စိစစ်ရာတွင် သာတူညီမျှမှု အက်ဥပဒေ ၂၀၁၁ နှင့်အညီ ကာကွယ်ပေးထားသည့် ဝိသေသလက္ခဏာများ အားလုံးနှင့် စပ်လျဉ်းပြီး ထိုစိစစ်မှုအပေါ် အကျိုးသက်ရောက်မှု မရှိစေရန် ဖြစ်သည်။ ထပ်မံသိလိုသည်များ ရှိပါက သာတူညီမျှမှု အက်ဥပဒေတွင် ရှိပါ။

ကျွန်ုပ်တို့ ဝန်ထမ်းများမှလည်း သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်းစဉ်းစားမှုများဆိုင်ရာ ပန်ကြားချက်များအားလုံးအပေါ် မျှတစွာ၊ ညီညွတ်စွာ ကိုင်တွယ်ဆောင်ရွက်နေသည်ကို သေချာစေရန်အတွက် ဤမူဝါဒကို အသုံးပြုသွားမည် ဖြစ်ပါသည်။ ဤမူဝါဒတွင် အောက်ပါတို့ကို ဖော်ပြထားပါသည် -

- ကျွန်ုပ်တို့၏ အသိအမှတ်ပြုလက်မှတ်များ ပြင်ဆင်ခြင်း၊ ထုတ်ပေးခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်းများနှင့် စပ်လျဉ်း၍ သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်းစဉ်းစားမှုများ လုပ်နိုင်ရန် အစီအစဉ်များ
- စာသင်သားတစ်ဦးမှ သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်းစဉ်းစားမှု များကို မည်သို့ အသုံးပြု နိုင်မည်
- ကျွန်ုပ်တို့ လက်ခံမည့် သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် ၎င်းတို့ကို မလျှောက်ထားမီ လုပ်ဆောင်ရန် သတ်မှတ်ထားသည့် ပန်ကြားချက်များ
- စာသင်သားအတွက် ပေးအပ်နိုင်သည့် အထူးထည့်သွင်းစဉ်းစားမှုများ။



**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

**သင့်လျော်သည့် ညှိနှိုင်းမှု၏ အဓိပ္ပာယ်**

သင့်လျော်သည့် ညှိနှိုင်းမှုသည် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရာတွင်ဖြစ်စေ၊ အခြေအနေအား စစ်ဆေးအကဲဖြတ်ရာတွင်ဖြစ်စေ စာသင်သားအား အားနည်းချက် ဖြစ်စေနိုင်သည့် မသန်စွမ်းမှု သို့မဟုတ် အခက်အခဲ တစ်ခု၏ သက်ရောက်မှုကို လျော့နည်းစေသည့် လုပ်ဆောင်ချက်များနှင့် သက်ဆိုင်ပါသည်။ ၎င်းတို့ကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန်အတွက် စစ်ဆေးအကဲဖြတ်သည့် လုပ်ငန်းစဉ်အတွင်း အသုံးပြုပြီး မသန်စွမ်းမှု သို့မဟုတ် အခက်အခဲတစ်ခု ရှိနေသည့် စာသင်သားအား အသိအမှတ်ပြုလက်မှတ် ရရှိရန်အတွက် လိုအပ်သည့် သူ/သူမ၏ အသိပညာ၊ စွမ်းရည်နှင့် သိနားလည်မှု အဆင့်တို့ကို သရုပ်ပြထုတ်ဖော်နိုင်ရန် လမ်းဖွင့်ပေးမည် ဖြစ်သည်။ သင့်လျော်သည့် ညှိနှိုင်းမှုကို လုပ်ဆောင်ပြီးနောက်တွင် ထိုစာသင်သား၏ လုပ်ဆောင်ချက်အပေါ်တွင် အခြားစာသင်များ၏ လုပ်ဆောင်ချက်များအား စစ်ဆေးအကဲဖြတ်စဉ် အသုံးပြုခဲ့သည့် တူညီသော စံနှုန်းများနှင့် စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ သတ်မှတ်ချက်များအတိုင်း အမှတ်ပေးသွားမည် ဖြစ်ပါသည်။


**အထူးထည့်သွင်းစဉ်းစားမှု၏ အဓိပ္ပာယ်**

အထူးထည့်သွင်းစဉ်းစားမှု ဆိုသည်မှာ စာသင်သားတစ်ဦး၏ စစ်ဆေးအကဲဖြတ်ချက် ရမှတ်အပေါ် စစ်ဆေးမှုအပြီး ညှိနှိုင်းမှု သို့မဟုတ် စစ်ဆေးချက် ဆောင်ရွက်မည့် အချိန် သို့မဟုတ် နေ့စွဲကို ညှိနှိုင်းမှု ဖြစ်ပါသည်။ စာသင်သားတစ်ဦးသည် ညီတူမျှတူ အခွင့်အရေးမရခဲ့လျှင် စစ်ဆေးချက်တစ်ခု အပြီးတွင် အထူးထည့်သွင်း စဉ်းစားပေးနိုင်ပါသည်။

**မူဝါဒ**

တရားဝင် အသိအမှတ်ပြု လေ့ကျင့်ရေးကျောင်း တစ်ခုဖြစ်သော ကျွန်ုပ်တို့သည် စာသင်သား အားလုံးအား မျှတစွာ စစ်ဆေးအကဲဖြတ်မှု ရှိစေရေးအတွက် သက်ဆိုင်သည့် သတ်မှတ်ချက်များနှင့် နည်းဥပဒေများကို လိုက်နာသွားမည် ဖြစ်ပါသည်။ MAS သည် ဤစာရွက်စာတမ်းတွင် ထည့်သွင်းထားသည့် အခြေခံသဘောမူများနှင့် ကိုက်ညီသည့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်အသုံးပြုလျက် ရှိပါသည်။

စစ်ဆေးအကဲဖြတ်ချက် ဆိုသည်မှာ စာသင်သား၏ အသိပညာ၊ စွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်းကို မျှတစွာ စစ်ဆေးမှုတစ်ခုဖြစ်သင့်ပါသည်။ ပုံမှန်စစ်ဆေးအကဲဖြတ်သည့် ပုံစံသည် စာသင်သားအားလုံးနှင့် မကိုက်ညီမှုများ ရှိနိုင်ပြီး ကျွန်ုပ်တို့၏ ဦးတည်ချက်မှာ ကျွန်ုပ်တို့၏



**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

စစ်ဆေးအကဲဖြတ်ချက်များနှင့် အရည်အချင်း စစ်ဆေးမှုများမှ စာသင်သားတို့အား ထိုအသိအမှတ်ပြုချက်များ ရယူနိုင်ခြင်းမရှိရန် တားဆီးမှု လုံးဝမရှိစေရန် ဖြစ်ပါသည်။

Management and Accountancy School (MAS) သင်တန်းကျောင်းတွင် ကျွန်ုပ်တို့သည် စစ်ဆေးအကဲဖြတ်မှု လုပ်ဆောင်ချိန်တွင် အောက်ပါအခြေအနေများ ဖြစ်ခဲ့လျှင် သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်း စဉ်းစားမှုများကို လိုအပ်နိုင်သည်ဟု သိနားလည် လက်ခံထားပါသည် -

- စာသင်သားများတွင် သေရာပါ မသန်စွမ်းမှုတစ်မျိုး သို့မဟုတ် စာသင်ကြားမှုဆိုင်ရာ သီးသန့် လိုအပ်ချက်များ ရှိသည်
- စာသင်သားတို့တွင် ယာယီမသန်စွမ်းမှု၊ စာသင်ကြားမှုဆိုင်ရာ လိုအပ်ချက်များ သို့မဟုတ် ကျန်းမာရေး အခြေအနေတစ်ခု ရှိသည်
- စာသင်သားတို့သည် စစ်ဆေးအကဲဖြတ်ချက် လုပ်ဆောင်ချိန်တွင် အချိန်မအားပါ

စစ်ဆေးအကဲဖြတ်ချက်များ၏ မျှတခြင်း၊ မှန်ကန်ခိုင်မာခြင်းနှင့် ယုံကြည်နိုင်ခြင်းတို့ အပေါ် ထိခိုက်မှု မရှိကြောင်း အထောက်အထားရှိလျှင် စာသင်သား အားလုံးသည် ၎င်းတို့၏ အောင်မြင်မှုအပေါ် အသိအမှတ်ပြု ခံရနိုင်ခွင့် ရှိစေရန်အတွက်

သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်းစဉ်းစားမှုများကို ရယူနိုင်ပါသည်။ အဆိုပါ အစီအစဉ်များကို စာသင်သားများအတွက် စစ်ဆေးအကဲဖြတ်ရာတွင် ပိုမိုလွယ်ကူစေရန် သို့မဟုတ် စာသင်သားတစ်ဦးကို အခြားသူများထက် အစပိုကောင်းစေရန် အသုံးပြုရမည် မဟုတ်ဘဲ အခြားစာသင်သားများကို အဆင်မပြေ မဖြစ်စေရပါ။

သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်းစဉ်းစားမှုများအတွက် တောင်းဆိုမှုအားလုံးကို တစ်ဦးခြင်းအနေအထားအလိုက် သုံးသပ်ပေးသွားမည်ဖြစ်ပြီး လက်ခံရရှိသည့် အချက်အလက်အားလုံးကို ထည့်သွင်းစဉ်းစားပေးသွားမည် ဖြစ်သည်။

**သင့်လျော်သည့် ညှိနှိုင်းမှုများ လုပ်ဆောင်သည့် အခြေခံသဘောတရားများ**

စာရင်းကိုင်ပညာရှင်များအသင်း (AAT) သည် ကျွန်ုပ်တို့ကျောင်းများမှ အဆိုပါ သင့်လျော်သည့် ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် အောက်ပါတို့နှင့် ကိုက်ညီစေရန် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည် -

- လုပ်ဆောင်ပေးခဲ့သည့် သင့်လျော်သော ညှိနှိုင်းမှုများသည် စာသင်သားများအား ၎င်းတို့၏ သိနားလည်ကျွမ်းကျင်မှုကို သရုပ်ပြနိုင်ရန် အခွင့်အရေးပေးသည်



**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

- အဆိုပါ သင့်လျော်သည့် ညှိနှိုင်းမှုသည် မသန်စွမ်းမှု သို့မဟုတ် အခက်အခဲကြောင့် ဖြစ်လာခဲ့သည့် အားနည်းချက်များကို ဖြည့်ဆည်းပေးသော်လည်း အခြားသူများအတွက် အခက်အခဲမဖြစ်စေပါ
- ထုတ်ပေးခဲ့သည့် အသိအမှတ်ပြု လက်မှတ်များသည် စာသင်သား၏ သိနားလည်ကျွမ်းကျင်မှုနှင့် ပတ်သက်ပြီး မည်သူ့ကိုမှ အထင်မြင်မလွဲစေပါ
- စစ်ဆေးအကဲဖြတ်မှုများသည် တင်းကျပ်ပြီး မျှတသည်
- စစ်ဆေးအကဲဖြတ်မှုသည် အတည်ဖြစ်ပြီး စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ စံနှုန်းများနှင့် တိုင်းတာနှိုင်းယှဉ် နိုင်သည်
- စစ်ဆေးအကဲဖြတ်မှု၏ ရလဒ်များသည် ယုံကြည်ရသည်။

တောင်းဆိုနိုင်သော သင့်လျော်သည့် ညှိနှိုင်းမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

**ပြောင်လဲပြင်ဆင်ထားသည့် လက်စွဲစာအုပ်ကြီးများ သို့မဟုတ် စစ်ဆေးအကဲဖြတ်ရန် မေးခွန်းလွှာများ**  
အမြင်အာရုံ ချို့ယွင်းမှုရှိသည့် စာသင်သားများအတွက် စာလုံးပိုကြီးလျှင် စစ်ဆေးအကဲဖြတ်သည့် မေးခွန်းများကို မျှတစွာ ဖြေကြားပြီး စိစစ်ချက်တွင် ပါဝင်နိုင်မည်။ (စိစစ်ချက် မတိုင်မီ ကြိုတင်အသိပေးရန် လိုအပ်သည်)

**စိစစ်ချိန်အား တိုးပေးခြင်း**

လက်တွေ့စွမ်းရည်များနှင့် ပတ်သက်၍ စွမ်းဆောင်ရည် စစ်ဆေးရာတွင် အချိန်ပိုပေး၍ မရပါ။ စာသင်သားသည် စာသင်ကြားမှုဆိုင်ရာ အခက်အခဲများ ရှိသည့်အတွက် ချိန်ညှိပေးရန် လိုအပ်ကြောင်း စိစစ်အစီရင်ခံစာ တစ်ခု၏ အထောက်အပံ့ ရရှိထားလျှင် စစ်ဆေးအကဲဖြတ်မေးခွန်းလွှာများအတွက် ဖြေဆိုချိန်ကို ၂၅% တိုးပေးနိုင်သည်။

**စာဖတ်ပြမည့်သူမှ ကူညီပေးခြင်း**

အမြင်အာရုံချို့တဲ့၍ စာဖတ်နိုင်စွမ်းမှာ သာမန်အောက်ရှိသည်ဟု စစ်ဆေးအတည်ပြုခံထားရသူ သို့မဟုတ် မိခင်ဘာသာစကားမှာ အင်္ဂလိပ်စာ မဟုတ်သူ စာသင်သားများအတွက် ဖြစ်သည်။ စာဖတ်ပြမည့်သူ ဆိုသည်မှာ စာသင်သားအား မေးခွန်းများ ဖတ်ပြမည့် အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်ပြီး စာသင်သား၏ ဆရာ ဆရာမ၊ စစ်ဆေးအကဲဖြတ်သူ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း သို့မဟုတ် အတန်းတူ/ရွယ်တူစာသင်သား မဖြစ်ရပါ။ စာဖတ်ပြသူသည် မေးခွန်းလွှာပါ ညွှန်ကြားချက်များနှင့် မေးခွန်းများကိုသာ ဖတ်ပြရမည်ဖြစ်ပြီး ရှင်းပြပေးခြင်း



**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

သို့မဟုတ် ရှင်းလင်းပေးခြင်း လုံးဝမပြုရပါ။ စာသင်သားမှ တောင်းဆိုလာပါက ညွှန်ကြားချက်များကို ပြန်ဖတ်ပြခြင်း၊ ရေးထားသည်တို့ကို ပြန်ဖတ်ပြခြင်း သို့မဟုတ် မေးခွန်းလွှာပါ စကားလုံးတစ်လုံးကို စာလုံးပေါင်းပြခြင်းများ လုပ်ပေးနိုင်သည်။

**စာရေးပေးသူမှ ကူညီပေးခြင်း**

စာသင်ယူမှုဆိုင်ရာ အခက်အခဲများရှိပြီး စာလုံးပီသစွာ မရေးနိုင်သည့် စာသင်သားများအတွက် ဖြစ်သည်။ စာရေးပေးသူသည် စာသင်သား၏ နှုတ်မှပြောသည့် စစ်ဆေးအကဲဖြတ်မေးခွန်း အဖြေများကို ချရေးပေးမည့် အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်ပြီး ထိုသူသည် စာသင်သား၏ ဆရာ/ဆရာမ၊ စစ်ဆေး အကဲဖြတ်သူ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း သို့မဟုတ် အတန်းတူ/ရွယ်တူစာသင်သား မဖြစ်ရပါ။ စာသင်သား နှုတ်မှ ပြောဆိုမှုများကို စက္ကူပေါ် ကူးယူ၍ (hard copy) ထုတ်ပေးမည့် ကွန်ပျူတာ ဆော့ဖ်ဝဲလ်ကိုလည်း အသုံးပြုခွင့် ရှိသည်။

**လက်သင်္ကေတသုံး စကားပြန်မှ ကူညီပေးခြင်း**

လက်သင်္ကေတသုံး ဘာသာစကားဖြင့် ဆက်သွယ်သည့် စာသင်သားများအတွက် ဖြစ်သည်။ စကားပြန်သည် လက်သင်္ကေတသုံးဘာသာစကား ကျွမ်းကျင်သည့် အရွယ်ရောက်ပြီးသူတစ်ဦး ဖြစ်ပြီး စာသင်သား၏ ဆရာ/ဆရာမ၊ စစ်ဆေး အကဲဖြတ်သူ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း သို့မဟုတ် အတန်းတူ/ ရွယ်တူစာသင်သား မဖြစ်ရပါ။ စကားပြန်သည် မေးခွန်းလွှာပါ ညွှန်ကြားချက်များနှင့် မေးခွန်းများကို လက်သင်္ကေတသုံး ဘာသာစကားဖြင့်သာ ပြောပြပေးရမည် ဖြစ်ပြီး ၎င်းတို့ကို ရှင်းပြခြင်း သို့မဟုတ် ရှင်းလင်းပေးခြင်း မရှိစေရပါ။ စာသင်သားမှ တောင်းဆိုလာပါက ညွှန်ကြားချက်များကို တစ်ဖန်ပြန်ပြောနိုင်ပြီး စာသင်သားများသည် သင်ခန်းစာများနှင့် စာမေးပွဲများတွင် မေးခွန်းလွှာမှ အဖြေတို့မှာ စကားလုံးတစ်လုံးသာ ပါဝင်သည့် အခြေအနေတွင်သာ ၎င်းတို့အဖြေများကို လက်သင်္ကေတသုံး ဘာသာစကားဖြင့် ဖြေဆိုခွင့် ပြုမည်ဖြစ်သည်။

စင်တာများအနေဖြင့် တောင်းဆိုချက်များကို အောက်ပါအခြေအနေများအလိုက် ပယ်ချနိုင်သည် -

- သင့်လျော်သည့် ညှိနှိုင်းမှုများသည် အရည်အချင်းပြည့်မီမှုဆိုင်ရာ စံနှုန်းများတွင် ချမှတ်ထားသည့် စစ်ဆေးအကဲဖြတ်ချက်ဆိုင်ရာ လိုအပ်ချက်များကို လျော့ရဲပျက်ပြယ်မှု မရှိစေရ
- ရွေးချယ်ထားသော သင်ခန်းစာပါ အကြောင်းအရာနှင့် စစ်ဆေးအကဲဖြတ်မှုပုံစံသည် စာသင်သားအား သင်ခန်းစာ၏ အဓိက အစိတ်အပိုင်းတစ်ခုကို သင်ယူမှုပျက်ကွက်စေပြီး စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ လိုအပ်ချက်များအပေါ် ထိခိုက်စေသည်အထိ ဖြစ်စေသည်



**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

- သင့်လျော်သည့် ညှိနှိုင်းမှုကို မရရှိသည့် အခြားစာသင်သားများနှင့် နှိုင်းယှဉ်ပါက စာသင်သားအတွက် မမျှတသော အားသာချက်များ မပေးရပါ

**သင့်လျော်သည့် ညှိနှိုင်းမှုကို တောင်းဆိုရန် လုပ်ထုံးလုပ်နည်း**

စင်တာမှ ညှိနှိုင်းဆောင်ရွက်သူများ၊ ဆရာ/ဆရာမများနှင့် စစ်ဆေးအကဲဖြတ်သူများအနေဖြင့် MAS မှ စစ်ဆေးထားသော သင့်လျော်သည့် ချိန်ညှိမှုများကို ရယူနိုင်ရန်အတွက် စာသင်သား၏ လိုအပ်ချက်များကို မြန်နိုင်သမျှ အမြန်ဆုံး ခွဲခြားသတ်မှတ်ပေးနိုင်ရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပြီး MAS မှ အတည်ပြုပြီးပါက ၎င်းတို့ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

ညှိနှိုင်းမှုဆိုင်ရာ အစီအစဉ်များကို ရယူအသုံးပြုရန် တောင်းခံခြင်း လုပ်ငန်းစဉ်နှင့် လိုအပ်သည့် သက်သေ အထောက်အထားများသည် အသိအမှတ်ပြု စံနှုန်း၊ စာသင်သား၏ အခြေအနေနှင့် အခြား ထည့်သွင်းစဉ်းစားရမည် ကိစ္စရပ်များအပေါ် မူတည်၍ ကွဲပြားသွားနိုင်သည်။

သင့်လျော်သည့် ညှိနှိုင်းမှုများတွင် စစ်ဆေးအကဲဖြတ်မှု တစ်ခုတည်းသာမက သင်ခန်းစာပါ အကြောင်းအရာ အားလုံးနှင့် သက်ဆိုင်နိုင်သည်။ တောင်းဆိုမှုလုပ်လိုလျှင် သင်ခန်းစာ မစတင်မီ MAS သို့ တောင်းခံတင်ပြပေးစေလိုပြီး စစ်ဆေးအကဲဖြတ်မေးခွန်းလွှာအပေါ် ချိန်ညှိပြင်ဆင်ရန် လိုသည်ဆိုပါက အနည်းဆုံး ရက်သတ္တပတ် (၆)ပတ် ကြိုတင်အသိပေးရန် လိုအပ်ပါသည်။ ညှိနှိုင်းမှုများအတွက် လုပ်ဆောင်သည့် ကိစ္စရပ်အားလုံးအတွက် မလုပ်ဆောင်မီ MAS မှ အတည်ပြုချက်ကို လိုအပ်မည် ဖြစ်ပါသည်။ MAS ၏ သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်းစဉ်းစားဖွယ်ရာများ ပုံစံကို ကျွန်ုပ်တို့ဝက်ဘ်ဆိုက် [www.mas-education.com](http://www.mas-education.com) တွင် ရယူနိုင်ပါသည်။

သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်းစဉ်းစားဖွယ်ရာများအတွက် တောင်းဆိုမှုအားလုံးကို တစ်ဦးချင်း အနေအထားအလိုက် ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး လက်ခံရရှိသည့် အချက်အလက် အားလုံးကို ထည့်သွင်းစဉ်းစားသွားမည် ဖြစ်သည်။

MAS သည် စစ်ဆေးအကဲဖြတ်သည့် စံနှုန်းများကို ထိခိုက်နိုင်သည့် ညှိနှိုင်းမှုများနှင့် အခြားစာသင်သား များအပေါ် အကျိုးယုတ်စေနိုင်သည့် ညှိနှိုင်းမှုများကို ခွင့်ပြုပေးမည် မဟုတ်ပါ။

စင်တာမှ ညှိနှိုင်းဆောင်ရွက်သူများ၊ ဆရာ/ ဆရာမများနှင့် စစ်ဆေး အကဲဖြတ်သူများသည် စာသင်သားများအား အသိအမှတ်ပြု စံနှုန်းဆိုင်ရာ လိုအပ်ချက်များကို သိနားလည်စေခြင်းဖြင့် သင့်လျော်သည့် သင်ခန်းစာ ရွေးချယ်ရာတွင် ကူညီပေးနိုင်ပါသည်။ စာသင်သားများသည် ၎င်းတို့အနေဖြင့် စစ်ဆေးအကဲဖြတ်မှု ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်း မရှိကြောင်းကို သိထားသော်လည်း ထိုအရည်အချင်း စစ်ဆေးမှုတွင် ပါဝင်ရန်/ပြီးစီးသည်အထိ တက်ရောက်ရန်



**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

ဆုံးဖြတ်နိုင်ပြီး ထိုအခြေအနေမျိုးတွင် တက်ရောက်ကြောင်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ပါသည်။

ဤမူဝါဒကို လိုက်နာခြင်းမရှိပါက မှားယွင်းကျင့်သုံးမှုဟု သတ်မှတ်မည်ဖြစ်ပြီး စာသင်သားသည် အသိအမှတ်ပြုချက် ပယ်ဖျက်ခြင်း ခံရမည်ဖြစ်သည်။

**အထူးထည့်သွင်းစဉ်းစားပေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ**

စာသင်သားသည် သင်တန်းတွင် လမ်းညွှန်သင်ကြားပေးသည့် စာသင်ချိန်နာရီကို အလုံအလောက် တက်ရောက် ထားရမည်ဖြစ်ပြီး စစ်ဆေးအကဲဖြတ်မှုခံယူရန် ဆရာ/ဆရာမက အပြည့်အဝ ပြင်ဆင်ပေးပြီး ဖြစ်ရမည်။ ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိသော ဆိုးရွားသည့် အခြေအနေများကြောင့် စိစစ်မှု၌ ဖြေကြားမှု သို့မဟုတ် သင်ခန်းစာအရ လှုပ်ရှားမှုတို့အပေါ် ထိခိုက်မှုရှိခဲ့ပါက အောက်ပါတို့မှ တစ်မျိုးမျိုးနှင့် တွေ့ကြုံခဲ့သော စာသင်သားတို့ကို အထူးထည့်သွင်းစဉ်းစားပေးနိုင်ပါသည် -

- နာမကျန်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာအနာတရဖြစ်ခြင်း
- စာသင်သားမှ စစ်ဆေးအကဲဖြတ်ချက်တွင် ပါဝင်နိုင်စွမ်းအပေါ်တွင်ဖြစ်စေ၊ စစ်ဆေးအကဲဖြတ်မှုအတွင်း ၎င်းတို့၏ သိနားလည်မှုအဆင့်ကို သရုပ်ပြရာတွင်ဖြစ်စေ ထိခိုက်စေခဲ့သည့် သို့မဟုတ် ထိခိုက်မှုရှိစေနိုင်သည့် စာသင်သား မထိန်းချုပ်နိုင်သော ဖြစ်ရပ်တစ်ခု။

ပေးအပ်ခဲ့သော အထူးထည့်သွင်းစဉ်းစားမှုတိုင်းသည် -

- စာသင်သား အားလုံးအပေါ် မျှတစွာဆက်ဆံခြင်း ဖြစ်ရမည်
- စာသင်သားသည် စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ သတ်မှတ်ချက်များအားလုံးနှင့် အပြည့်အဝ ကိုက်ညီ စေရမည်
- စစ်ဆေးအကဲဖြတ်ချက်၏ စပ်လျဉ်းကိုက်ညီမှု၊ ယုံကြည်နိုင်မှုနှင့် နှိုင်းယှဉ်ခံနိုင်မှုတို့ကို ဆက်လက် ထိန်းသိမ်းနိုင်ရမည်။

၎င်းတို့သည် အသိအမှတ်ပြုစံနှုန်းများတွင် ချမှတ်ထားသည့် စစ်ဆေးအကဲဖြတ်ချက်ဆိုင်ရာ လိုအပ်ချက်များကို ပျက်ပြယ်ခြင်း မရှိစေရ။

အထူးထည့်သွင်းစဉ်းစားပေးခြင်းကြောင့် စာသင်သားအပေါ် မမျှတသော အခွင့်ကောင်းယူမှုများ မရှိစေရဘဲ အလုပ်ခန့်ထားမည့်သူ/ လေ့ကျင့်ရေးပေးသူအားလည်း အသိအမှတ်ပြုလက်မှတ်နှင့် ပတ်သက်၍ စာသင်သား၏ အောင်မြင်မှုအပေါ် အထင်အမြင်လွှဲမှားမှုများ မရှိစေရပါ။ စာသင်သား၏ ရလဒ်တို့သည် ၎င်းတို့၏ အလားအလာရှိသော



**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

စွမ်းရည်ထက် စစ်ဆေးအကဲဖြတ်ချက် ခံယူရာတွင် ၎င်းတို့၏ အောင်မြင်မှုနှင့် ကိုက်ညီ ရမည်ဖြစ်သည်။

အထူးထည့်သွင်းစဉ်းစားပေးခဲ့ပါက စာသင်သား၏ ရမှတ်အပေါ် စစ်ဆေးအကဲဖြတ်ပြီးမှ ညှိနှိုင်းမှုများ ရှိလာနိုင်သည်။ ထိုညှိနှိုင်းမှုသည် သက်ဆိုင်ရာ အခြေအနေများနှင့် စာသင်သားမှ တွေ့ကြုံနေရသည့် အခက်အခဲအပေါ်တွင် မူတည်မည်ဖြစ်သည်။

**အထူးထည့်သွင်းစဉ်းစားပေးရန် တောင်းဆိုသည့် လုပ်ထုံးလုပ်နည်း**

စစ်ဆေးအကဲဖြတ်မှုတစ်ခု အပြီးတွင် စင်တာမှ ညှိနှိုင်းလုပ်ဆောင်သူ၊ ဆရာ/ဆရာမ သို့မဟုတ် စစ်ဆေးအကဲဖြတ်သူသည် စာသင်သားတစ်ဦး တွေ့ကြုံခဲ့ရသည့် အခက်အခဲကို အသိအမှတ်ပြုသည့် အနေဖြင့် သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူး ထည့်သွင်းစဉ်းစားဖွယ်ရာများ ဆိုင်ရာ ပုံစံတစ်စောင်ကို တင်သွင်းနိုင်ပါသည်။ MAS ၏ သင့်လျော်သည့် ညှိနှိုင်းမှုများနှင့် အထူးထည့်သွင်းစဉ်းစားဖွယ်ရာများဆိုင်ရာ ပုံစံကို ကျွန်ုပ်တို့ဝက်ဘက်ဆိုက် [www.mas-education.com](http://www.mas-education.com) တွင် ရယူနိုင်ပါသည်။ ၎င်းကို သင်တန်းအပြီးတွင် စစ်ဆေးအကဲဖြတ်ချက် အဆုံးသတ်ပြီးနောက် အလုပ်ဖွင့်ရက် (၇) ရက်အတွင်း စာရွက်စာတမ်း အပြည့်အစုံဖြင့် တင်သွင်းသင့်ပါသည်။

ထိုပုံစံတွင် စာသင်သားအနေဖြင့် အထူးထည့်သွင်းစဉ်းစားမှုကို လက်ခံနိုင်စေသည့် ဆိုးရွားသော အခြေအနေ (များ) ၏ သဘောသဘာဝအမှန်ကို ဖော်ပြပြီး ထိုပုံစံကို MAS သို့ မတင်သွင်းမီ သင့်တောင်းဆိုမှုအပေါ် ထောက်ပံ့သည့် သင့်လျော်သော အထောက်အထားများကို မိတ္တူတင်သွင်းရန် လိုပါသည်။ စာသင်သားသည် နေမကောင်း၍ဖြစ်စေ၊ စိတ်ဖိစီး၍ဖြစ်စေ စစ်ဆေးအကဲဖြတ်ချက်ကို အပြီးမဖြေနိုင်သည်များနှင့် တစ်ခါတစ်ရံတွင် စာသင်သားများ မိမိစွမ်းရည်နှင့်အညီ မဖြေကြားနိုင်သည်များ ရှိနိုင်သည်ကို သတိပြုပါ။

အထူးထည့်သွင်းစဉ်းစားပေးရန် တောင်းဆိုချက်အားလုံးကို တစ်ဦးခြင်း အနေအထားအလိုက် ပြန်လည် သုံးသပ်သွားမည်ဖြစ်ပြီး ရရှိခဲ့သည့် သက်သေအထောက်အထား အားလုံးကို ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါသည်။

အထူးထည့်သွင်းစဉ်းစားပေးရန် တောင်းဆိုမှုတစ်ခုကို ခွင့်ပြုပေးခဲ့ပါက စာသင်သားအား စစ်ဆေးအကဲဖြတ်မှု၌ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ တင်သွင်းခဲ့သည့် သက်သေအထောက်အထားတို့အပေါ် အခြေပြု၍ ပြန်လည်သုံးသပ်သွားမည် ဖြစ်သည်။ အထူးထည့်သွင်းစဉ်းစားပေးရန် တောင်းဆိုမှုကို ခွင့်ပြုတိုင်း စာသင်သား၏ ရလဒ်/ ရမှတ် ပြောင်းလဲသွားမည်ဟု မဆိုနိုင်ပါ။





**MAS EDUCATION CENTER**

No. 184-186, 2<sup>nd</sup> floor, 45<sup>th</sup> St., Botahtaung Township, Yangon, Myanmar.

Phone : (95) 977 9922 385, 977 9922 386

Email : info@mas-education.com

Website : www.mas-education.com

MAS သည် စစ်ဆေးအကဲဖြတ်ချက်စံနှုန်းများကို ထိခိုက်နိုင်သည့် အထူးထည့်သွင်းစဉ်းစားပေးမှုများနှင့် အခြားစာသင်သားများကို ထိခိုက်စေနိုင်သည့် အထူးထည့်သွင်းစဉ်းစားပေးမှုများ အားလုံးကို လက်ခံခွင့်ပြုမည် မဟုတ်ပါ။  
ဤမူဝါဒကို လိုက်နာခြင်းမရှိပါက မမှန်ကန်သော လုပ်ဆောင်မှုအဖြစ် သတ်မှတ်မည်ဖြစ်ပြီး စာသင်သားသည် အသိအမှတ်ပြုချက် ပယ်ဖျက်ခြင်း ခံရမည်ဖြစ်သည်။

**ဤမူဝါဒတွင် ပါဝင်ခြင်းမရှိသော အစီအစဉ်များ**

စင်တာအတွင်းအပြင် စစ်ဆေးအကဲဖြတ်မှုများနှင့် ပတ်သက်၍ ဤမူဝါဒတွင် ပါဝင်ခြင်းမရှိသော အခြေအနေများဖြစ်ပေါ်လာပါက စစ်ဆေးအကဲဖြတ်မှု မလုပ်ဆောင်မီ MAS မှ ကျွန်ုပ်တို့၏ စည်းမျဉ်းလိုက်နာမှု ဆိုင်ရာ မန်နေဂျာထံ ဆက်သွယ်အသိပေးပါ။

**အယူခံဝင်ခြင်း**

သင့်အနေဖြင့် သင့်လျော်သည့် ညှိနှိုင်းမှု သို့မဟုတ် အထူး ထည့်သွင်းစဉ်းစားမှု အတွက် တောင်းဆိုချက်တစ်ခုကို ပယ်ချရန် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်လိုသည် ဆိုပါက ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်တွင် ရနိုင်သော အယူခံမူဝါဒကို ဖတ်ရှုဆောင်ရွက်ပါ။ ကျွန်ုပ်တို့ထံ ဆက်သွယ်၍လည်း ထိုမူဝါဒကို ရယူနိုင်ပါသည်။